

, 守法: စဉ်ကော် ~ သည်။ 纪律严明。 / အနေအထိုင် ~ သည်။ 举止、行动严谨。②完满了结: အူ ~ ပြတ်ကင်းသွားသည်။ 案子已完满了结。

သောပီပြား နှစ် <thei wut pi' bya> 安定, 太平: နိုင်းတော် ~ ရေး国内太平

သေသ / သေသာ နှစ် <thei tha' / thei tha> [巴]剩余: နှင့်သယုင်းကိုင်းခုနှင့်စားလျှင်အောင်: ~ မရှိ။ 25被5除, 没有余数。

သေသေကြကြ ကဝါ <thei dhei kyei gyei> 殊死地, 拼死地, 英勇不屈地: ~ တိုက်ကြသည်။ 进行了殊死的战斗。

သေသာ၍ ကာ 〈thei thaut> 喝酒: ~ ဗြို့: 酒鬼 / ~ ခွဲ့၍ (古)酒杯 / ~ ထဲ (古)酒店

သေသပ် နှစ် <thei dhat> 精细, 有条不紊, 整齐: အလုပ် ~ ခြင်းမရှိ 工作不仔细。/ ~ ကျန်သည်။ 有条不紊。

သေသိုင် နှစ် <thei dheit> 严密, 严谨: သူပြောတဲ့ကေားအင်မတန် ~ သည်။ 他的话非常严谨。/ အနေအထိုင် ~ သည်။ 举止庄重。

သေအတူရှင်မက္ခာ ကဝါ <thei a-tu shin m-kwa> 生死与共, 同生共死, 同义词有: သေအတူရှင်မက္ခာ/သေအတူရှင်အတူ/သေအတူရှင်အမျှ

သေအရက် နှစ် <thei a-yet> 酒

သေအရည် နှစ် <thei a-yi> = သေအရက်

သေအိုး နှစ် <thei o> ①酒桶, 酒坛 ②酒鬼

သေ: I နှစ် <thei:> (粗)尿: ~ ရည် 尿(水) II နှစ် <thei:> 小, 细: စာလုံး ~ ～ 小字 / အနှစ်ရှယ် ~ သည်။ 危险小。/ ပျက်ခုံမှုး ~ ～ 细细的眉毛 / သဘောထား ~ သည်။ 气量小。/ ဝပ်ငါးလိုက်ယ်အားမ ~ ဘူး။ 联合起来力量不小了。III ကဝါ <thei:> ①仍旧, 还在(表示现象继续存在, 动作继续进行): ညွှန်ပြီး သူအလုပ်လုပ်နေပေး ~ သည်။ 夜深了, 他还在工作。②还(表示补充): သူဘာပြော ~ တဲ့။ 他还说了什么? ③也还(表示强调): သူလား၊ နောက်ငါးပိန်စွဲတောင်လာ ~ မှာမဟတ်ဘူး။ 他吗? 再过五分钟也还不会来。④表示反问: ကဲ့ ခုံလုပ်ရတော့ကောင်: ~ ရဲ့လား။ 瞻, 照这样干还能好得了吗? / ဒါဘာဟုတ် ~ တဲ့။ ကမ္မာဆတ်ပြုတိတုကိုတောင်ပြုပြန်လာအောင်လုပ်နေပြီး။ 卫星返回地面都已经办得到了。(这点小事还能)算得了什么呢?

သေးကလူချေးကလူ ကဝါ <thei: g-lu gyi: g-lu> 不怕脏地, 任劳任怨

သေးကော် နှစ် <thei: gwei:> 弱小, 细小: သူရေးထားတဲ့စာလုံးဟာ ~ တယ်။ 他写的字细小。/ အလုန် ~ တဲ့လူ 个子矮小的人

သေးငှုံ နှစ် <thei: nge> 细小, 纤小

သေးညာ် နှစ် <thei: nyet> = သေးညာ်

သေးညာ် နှစ် <thei: nyaun> 细声细气的

သေးညာ် နှစ် <thei: hnyet> 弱小, 微小: ဒီလူဟာအလုန် ~ သည်။ 这人很弱小。

သေးတာ နှစ် <thei: ta> 小的, 微不足道: ~ တဲ့ကြိုးအတော် ～ သေးတာတာဆိုယင်မလိုချင်ဘူး 如太小的话就不要。

သေးထင် နှစ် <thei: tin> = သေးသေးထင်

သေးတည် ကာ 〈thei: te> (给小孩)把尿: ကလေးကို ~ လိုက်ပါအေး။ 给孩子把一下尿。

သေးနှုံ နှစ် <thei: nout> 渺小, 琐碎, 下贱

သေးပါ ကာ 〈thei: pa> 遗尿

သေးပါချု ကာ 〈thei: pa khya> 遗尿

သေးပေါ် ကာ 〈thei: paut> 撒尿, 小便, 解手

သေးပန်း ကာ 〈thei: pan> (粗)撒尿

သေးဖျု/သေးဖြု နှစ် <thei: phya> 微小, 细微: ~ သောဓာ လုံး 小字

သေးဖြုံးဖြုံးပါ ကာ 〈thei: phyan: byan: pa> 吓得屁滚尿流: ~ အောင်ကြားတယ်။ 吓得屁滚尿流。/ ဝင်အောက်ပေါ်သားအပေါ်တော့ပြုခြောက်နေတာပဲလူပြီးရွှေကျတော့? ~ သွားတာပဲ။ 对手下人很骄横, 在上司面前却卑躬屈膝。

သေးဖွဲ့ နှစ် <thei: phwe:> 细小, 纤小

သေးမှုန် နှစ် <thei: hmon> 微小, 细微: ~ သောခဲဆန် 小铅弹丸 / ~ သောအုံ 小绣花针

သေးမှုင် နှစ် <thei: bmyin> 纤细: ~ သောအပ်ချောင်း ～ 绣花针

သေးမှား နှစ် <thei: hmwa:> 小, 微小, 微不足道; (出身地位)低微的: ~ တဲ့လူ ～ 微不足道的人 / ~ တဲ့ကို ～ 小事

သေးယုတ် နှစ် <thei: yout> 卑劣; (心胸)狭窄

သေးလို့ နှစ် <thei: hli> 微小, 弱小, 瘦小

သေးသေးထင် နှစ် <thei: dhei: tin> 缅文符号(一)的名称

သေးသိုင် နှစ် <thei: thein> ①下流, 卑贱, 卑劣, 低劣: ~ သောအကြုံအတော် 卑鄙的阴谋 / ဘုံးတိုး ~ သည်။ 威信下降。②微小: ~ သောအကြုံ ～ 微小的原子 ③狭窄: စိတ်နှင့်စိတ်ထား ~ သည်။ 心胸狭窄。

သေးသွေ့ နှစ် <thei: thwe> 细长, 苗条: ~ ပါးလျှော့။ ~ လျှပါး ～ 细长

သေးချိုး နှစ် <thei: o:> 尿盆, 夜壶

သဲ I ကာ <the'> 从(颗粒堆)上轻轻拿取: အပေါ်ဖော် ~ ထူးသည်။ 把上面的轻轻捧出。II နှစ် <the'> 脾开的竹片, 竹篾 III အာ <dhe'> (古)喂!: ~ လူ ～ 那位 / ~ ရားဗား ～ 那辆车

သဲချုံ ကာ <the' khat> (从液体面上)撇取: သဲခိုင်တွင်းမှ